

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊  
ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲ ကျင်းပမည်

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူ့အများ ပါဝင်သော လူထုစုပေါင်းလမ်းလျှောက်ပွဲများနှင့် စုပေါင်းအားကစားလှုပ်ရှားမှုများကို နှစ်စဉ် ဒီဇင်ဘာလတိုင်း ကျင်းပလျက်ရှိပါသည်။ အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲများနှင့် စုပေါင်း အားကစားလှုပ်ရှားမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် များပြားလာစေရေးအတွက်လည်းကောင်း၊ ပြည်သူ့လူထုအတွင်း အားကစားအသိအမြင် ဗဟုသုတများနှင့် ကျန်းမာရေးအသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက်လည်းကောင်း၊ အားကစားလှုပ်ရှား ဆောင်ရွက်မှုများနှင့် အားကစားလုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနေမှု အခြေအနေများအားလည်းကောင်း ပြည်သူ့လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနေရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲအား ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် အောက်ဖော်ပြပါအချက်များအားလုံး ပါဝင်အောင် ရေးသားယှဉ်ပြိုင် ကြရမည်ဖြစ်ပါသည်-

- (က) လူထုအားကစားနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ
- (ခ) လူထုအားကစား မြှင့်တင်ဆောင်ရွက်ခြင်းနှင့် အားကစားအောင်မြင်မှုသည် တိုက်ရိုက်အချိုးကျစွာ ဆက်စပ်နေသည့် အခြေအနေများ
- (ဂ) အောင်မြင်မှုမြင့်မားခဲ့ပြီး ရွှေရောင်လွှမ်းခဲ့သည့်ကာလ မြန်မာ့အားကစား၏ အောင်မြင်ခဲ့မှု အခြေအနေများအနက်မှ ကောက်နှုတ် ဖော်ပြလိုသည့် အချက်များ
- (ဃ) အားကစားအောင်မြင်မှုသည် နိုင်ငံတစ်ခု၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ သိက္ခာ ဖြစ်သည့်အပြင် အားကစားလုပ်ငန်းစဉ်များနှင့် အားကစားပြိုင်ပွဲများသည် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနေမှု အခြေအနေများ
- (င) အားကစားလှုပ်ရှားဆောင်ရွက်မှုများသည် ကျန်းမာရေးကို အထောက်အကူ ပြုသည့် အကြောင်းအရာများ
- (စ) လူထုအားကစား အောင်မြင်တိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အကြံပြုတင်ပြချက်များ

ဆောင်းပါးပြိုင်ပွဲအတွက် Microsoft Word ဖြင့် Unicode Pyidaungsu, Font Size(13) အရွယ်အစားဖြင့် A4 စာမျက်နှာ(၇) မျက်နှာထက်မနည်း၊ (၈)မျက်နှာထက်မများ၊ ဝတ္ထုတိုပြိုင်ပွဲ အတွက် Microsoft Word ဖြင့် Unicode Pyidaungsu, Font Size (13) အရွယ်အစားဖြင့် A4 စာမျက်နှာ(၁၀) မျက်နှာထက်မနည်း၊ (၁၁)မျက်နှာထက်မများ၊ ကဗျာပြိုင်ပွဲ အတွက် Microsoft Word ဖြင့် Unicode Pyidaungsu, Font Size (13) အရွယ်အစားဖြင့် A4 စာမျက်နှာ(၄) မျက်နှာထက်မနည်း၊ (၅) မျက်နှာထက်မများ ပြိုင်ပွဲတွင် ပါဝင်အောင်ရေးသားရမည့် အကြောင်း အရာများအပေါ် အခြေခံ၍ မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးသားယှဉ်ပြိုင်နိုင်သည်။

ပြိုင်ပွဲဝင် ရောင်စုံခါတ်ပုံများကို ၁၀"x ၁၄" အရွယ်ဖြင့် အကန့်အသတ်မရှိ တင်သွင်း ယှဉ်ပြိုင်နိုင်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားစုပေါင်းလှုပ်ရှားမှု ပေါ်လွင်စေရမည့် အပြင် ခါတ်ပုံခေါင်းစဉ် ဖော်ပြရမည်။ ယခင်နှစ်များက ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုနှင့် အထူးဆုရရှိပြီးသောခါတ်ပုံများအား ပေးပို့ယှဉ်ပြိုင်ခြင်းကို ခွင့်မပြုကြောင်းနှင့် စီစစ်တွေ့ရှိရပါက ၎င်းပြိုင်ပွဲဝင် ယှဉ်ပြိုင်ထားသည့် အခြားပြိုင်ပွဲဝင် ခါတ်ပုံများကိုလည်း ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်စာမူနှင့် ခါတ်ပုံများအား အရေအတွက် အကန့်အသတ် မရှိ ပေးပို့ယှဉ်ပြိုင်နိုင်သည်။

အထက်ဖော်ပြပါ ပြိုင်ပွဲဝင် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာစာမူများနှင့် ခါတ်ပုံများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂) ရက်နေ့ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၊ နေပြည်တော်သို့ လိပ်မူ၍ပေးပို့ကြရန်နှင့် စာမူနှင့်အတူ လိုင်စင်ခါတ်ပုံ(၂)ပုံ၊ ပေါ်လွင်ထင်ရှား သော နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူမှန်(၁)စောင်၊ ကိုယ်တိုင်ရေးသားကြောင်း ဝန်ခံချက် (၁)စောင်တို့ ပါရှိရမည်ဖြစ်ပြီး ရေးသားယှဉ်ပြိုင်ထားသည့် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ခါတ်ပုံ) များအား ထည့်သွင်းထားသည့် Soft Copy (၁)ချပ်နှင့် Hard Copy (၁)စုံတို့ကိုလည်း ပူးတွဲပေးပို့ကြပါရန် ဖြစ်သည်။

ပြိုင်ပွဲတွင် လက်ခံရရှိသော စာမူများနှင့် ခါတ်ပုံများအနက် ဆုရရှိသည့် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ခါတ်ပုံပြိုင်ပွဲများအတွက် ပထမဆု ကျပ် (၁၀)သိန်း၊ ဒုတိယဆု ကျပ်(၈)သိန်း၊ တတိယဆု ကျပ်(၆)သိန်းနှင့် နှစ်သိမ့်ဆု ကျပ်(၅)သိန်း အသီးသီး ချီးမြှင့် သွားမည်ဖြစ်သည်။

ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့် ဆုရစာမူများအား နေ့စဉ်ထုတ် သတင်းစာများ၊ ဌာနမှထုတ်ဝေသည့် လစဉ်ထုတ် သတင်းလွှာနှင့် အားကစားဂျာနယ်များတွင် ဂုဏ်ပြုဖော်ပြသွားမည်ဖြစ်ရာ စာမူပေးပို့ရန် သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသော စာမူများ၊ ဓါတ်ပုံများ၊ သတ်မှတ်ထားသည့် စာရွက်စာတမ်း၊ အထောက်အထား မပြည့်စုံသော စာမူများနှင့် ဓါတ်ပုံများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း၊ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် ၀၉-၂၀၀၂၁၉၆၊ ၀၉-၂၅၆၄၈၉၉၃၊ ၀၆၇-၈၁၀၄၃၃၅ များသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။